

ခါးချပ်ဝတ် I နှု၊ <kh- khyat wut> (穿到腰部的没有缝合的)古式女筒裙 H က၊ <kha: khyat wut> 齐腰穿筒裙，与 ရင်ရှား 相对而言

ခါးခြစ် နှု၊ <kha: khyit> 极苦，味道极差

ခါးစောင်း နှု၊ <kh- zaun> =ခါးစောင်း

ခါးစောင်း နှု၊ <kh- zaun:/kha: zaun:> 腰侧

ခါးစောင်းတင် က၊ <kh- zaun: tin> ①用腰胯部挎东西，
တောင်းကို ~ ရှိ လိုက်သွားသည်။ 把筐放在胯骨上挎着走。
②(喻)任意摆布，ကမ္ဘာကို ~ ရှိပြင်လိုသူများ 想任意摆布改变世界的人们

ခါးစောင်းပင့် က၊ <kh- zaun: pin'> 将筒裙向腰部撩起

ခါးစည်း I နှု၊ <kha: zi:> ①腰带，裤带 ③腰部：~ ကြီး
腰带 II က၊ <kha: zi:> ①围在腰间 ②束紧腰：~
ခြိုးခြိုးပြီသည်။ 厉行节约。

ခါးစည်းခံ က၊ <kha: si: khan> 勒紧腰带忍受，忍受困苦，
အခွန်အတုတ်ဖိစီးမှုဒဏ်ကို ~ နေကြရ၏။ 忍受着苛捐杂税盘剥的痛苦。

ခါးစည်းရွှေဖုံး နှု၊ <kha: si: shei' phon:> 围裙

ခါးစဉ်း နှု၊ <kha: sin:> 细腰

ခါးစပ် I နှု၊ <kha: sat> 鞠苦，甚苦 II နှု၊ <kha: zat> 腰眼

ခါးဆီးပတ် နှု၊ <kh- zi- pat> ①旧债、陈账 ②【佛】恶因得恶果，恶报

ခါးဆီးပတ်တင် က၊ <kh- zi: bat tin> (喻)欠了账(指口头已允诺别人要做的事)

ခါးဆီးပတ်မြို့ နှု၊ <kh- zi: bat myi> ①旧债，欠债 ②【佛】恶因得恶果，恶报

ခါးဆုံ နှု၊ <kh- hson> 腰部

ခါးဆစ် နှု၊ <kh- hsit> 腰椎关节


ခါးတောက် နှု၊ <kha: taut> 鞠苦，味极苦

ခါးတင်ထိုး က၊ <kha: tin hto:> (古)缅甸把筒裙穿到胸部

ခါးတောင့် က၊ <kha: taun'> ①直着腰 ②腰发硬：တနေလုံး
ထိုင်နေလို့ ~ နေတယ်။ 整天坐着，腰部都硬了。

ခါးတောင်အင်္ကျီ နှု၊ <g-daun in: gyi> 下摆两侧向上翘起的古代缅甸女上衣，女舞蹈演员的上衣。

ခါးတောင်းကျိက် I က၊ <g-daun: kyait> ①(为了行动方便)男子把筒裙底边从胯下向后提起掖到腰间(见图)，可分 ခါးတောင်းပုကျိက် 和 ခါးတောင်းမြောင်ကျိက် 两种：ခရကို ~ ဖမ်းသည်။ 掖起筒裙捉田螺。(喻)小题大作 ②(喻)勒紧裤带 II နှု၊ <g-daun: gyait> ①婴儿用三角尿布 ②从胯下向后提起掖到腰间的穿筒裙法(喻)坚持不懈：~ မဖြုတ်သေးပဲခက်လက်၍တိုက်ပွဲဝင်ရမည်။ 必须毫不松懈地继续进行斗争。 / ~ တခြား၊ဖင်တခြား။ (成)该做的不做，不该做的却瞎做。(喻)牛头不对马嘴。



ခါးတောင်းကျိက်

ခါးတိုင် နှု၊ <kha: dain> 腰，腰杆子

ခါးထောက် က၊ <kha: htaut> 叉腰

ခါးထစ် နှု၊ <kh-htit> 腰侧髌骨部位

ခါးထစ်ခွ က၊ <g-dit khwa'> 把小孩侧身搂着使其骑坐在髌骨上

ခါးထစ်ခွင် က၊ <g- dit khwin> 把小孩侧身搂着使其骑坐在髌骨上：ကလေးကို ~ ချီသည်။ 把孩子搂抱在腰间。

ခါးထစ်ရိုး နှု၊ <kh- htit yo:> 【解】髌骨

ခါးနာ I က၊ <kha: na> 腰痛 II နှု၊ <kha: na> 腰痛病

ခါးနှံ နှု၊ <kha: hnwe:> =ခွံ

ခါးပု နှု၊ <kha: bu'> =ခါးပုဖုန်လာ

ခါးပုံ နှု၊ <g-bon> 男子穿筒裙时，系于腰前部的筒裙头(成口袋状可装东西)

ခါးပုံစ နှု၊ <g-bon za'> =ခါးပုံ

ခါးပုံစာ နှု၊ <g- bon za> =ခါးပုံ

ခါးပုံထိုး က၊ <g- bon hto:> 男子穿筒裙时把束在腰前部的筒裙头束成口袋状

ခါးပိုက် I က၊ <kha: pait> 将某物抱在腰间，怀抱(某物) II နှု၊ <g- bait> =ခါးပုံ

ခါးပိုက်ဆောင် နှု၊ <g- bait hsaun> 随身携带的东西：~ နာရီ 怀表 / ~ တပ် 嫡系部队

ခါးပိုက်ထောင် နှု၊ <g- bait htaun> =ခါးပုံ

ခါးပိုက်နှိုက် I က၊ <g- bait hnait> 掏入腰包 II နှု၊ <g- bait hnait> 扒手

ခါးပိုက်ပိုက် က၊ <g-bait pait> 放在 ခါးပိုက် 之中：မြေပွေး ~ သည်။ (成)把毒蛇放在腰间。意即：养痍成患。

ခါးပတ် နှု၊ <kh- bat/ g- bat> ①腰带，皮带 ②=ကမ္ပတ်

ခါးပတ်ပုံး က၊ <kh- bat phon:> 结束，结尾

ခါးပတ်အိမ် နှု၊ <g- bat ein> 袈裟衣角上的小方格，也写作 ကမ္ပတ်အိမ်

ခါးပန်း I နှု၊ <kh- ban: / g-ban:> ①腰带，尤指僧侣用的腰带 ②【建】封住地板边缘的护板 ③中部，中腰